

## နိုင်ငံတော်သမ္မတြီးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ

နေ့စွဲ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့။

အကြောင်းအရာ။ အပြစ်မဲ့ပြည်သူများ၏ ဘေးကောင်းလုံခြုံရေးနှင့် ပြည်တွင်းပြိမ်းချမ်းရေးကို ထောက်ရှု၍ တပ်စာန်းများ တပ်စွဲထားခြင်းကို ရပ်သိမ်းပေးနိုင်မည့် အမိန့်ကြောာစာ ထုတ်ပြန်ပေးပါရန် တင်ပြတောင်းဆိုခြင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး မြန်မာနိုင်ငံသားအားလုံးအတွက် အဆင့်အတန်းမြင့်မားသော ကျွန်းမာရေးပညာရေးနှင့် ကောင်းမွန်သော အနာဂတ်များရရှိနိုင်ရန် ပြည်တွင်းပြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်ချက် တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတကိုယ်တိုင် အခမ်းအနားများစွာတွင် ထုတ်ဖော်ပြောကြားခဲ့ဖူးပါသည်။ ယခုအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သော တိုင်းရင်းသားအော်များရှိ ပင့်ပက္ခများသည် ငှင့်အော်များတွင် နေထိုင်သူများကိုသာ ထိနိုက်နှစ်နာအော်ညုံမဟုတ်ပ အလုပ်အကိုင်နှင့် အခြားအခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့် ရေရှည်တည်တဲ့နိုင်မာပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအား အဟန်အတားဖြစ်စေ သောကြောင့် တစ်နိုင်ငံလုံးအား ဆိုးဝါးသည့်သက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။

တပ်မတော်၏စစ်ဆင်ရေးများနှင့် အသစ်တစ်ဖန်ဖြစ်ပွားလျက်ရှိသော ပြင်းထန်သည့်တိုက်ခိုက်မှုများအပေါ် အများပြည်သူအနေဖြင့် စိုးရိမ်ပုံပန်မှုကြီးစွာ ဖြစ်ပေါ်လျက်ရှိပြီး ထိုအခြေအနေများကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လက်ရှိအစိုးရ၏ ပြပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ် ယုံကြည်မှုကို များစွာပျက်ဖြားစေနိုင်ပါသည်။

နိုင်ငံတော်သမ္မတတစ်ဦးအနေဖြင့် နိုင်ငံ၏အမြှေ့ဆုံးအာကာလက်ဝယ်ရှိသည့်နှင့်အညီ ယခုကဲ့သို့ အရေးပါလုသည့် နိုင်ငံ၏အပြောင်းအလဲကာလတွင် ကာလရှည်ကြာဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်နှင့် စစ်မှုနှုန်းရေရှည်တည်တဲ့သော ပြိမ်းချမ်းရေးကို အခြေခံကျသော သမ္မတ၏လုပ်ပိုင်ခွင့် အာကာဖြင့် ဆောင်ကျိုးပေးနိုင်လိမ့်မည်ဟု ပြည်သူပြည်သားအများက ယုံကြည်ပါသည်။ ယခုအခြေအနေသည် အထူးစုံရိမ်ရသည့် အရေးပေါ်အချိန်ကာလဖြစ်ပါသည်။

ယခုတပ်မတော်မှ စစ်စခန်းများတပ်စွဲထားသည့် ရောဘွမ်တောင်ကြာတစ်လျှောက်သည် လုံခြုံရေးအရ နေပါပ်မှစွာနွားနေထိုင်နေရသော အပြစ်မဲ့ပြည်သူ ဘဂါဂါယ ကျော်စိုးလုံးနေထိုင်သည့် ယာယီစစ်ရောင်စခန်း (၄) ခု တည်ရှိနေရာဖြစ်ပါသည်။ တစ်နိုင်ငံလုံးပြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို ရော့မွေ့စွာပြန်လည်အစပြုဖော်ဆောင်နိုင်ရန်အလို့တာ နိုင်ငံတော်သမ္မတအနေဖြင့် ရောဘွမ်တောင်ကြာတစ်လျှောက်မှ တပ်မတော်၏ စစ်စခန်းများကို ချက်ချင်း (အပြီးသတ်) ရှုပ်သိမ်းမိန့်အား ထုတ်ပြန်ဆောင်ရွက်ပေးပါရန် အလေးအနက်ထား တောင်းဆိုအပ်ပါသည်။

ထိုသို့သော အမိန့်ကို ထုတ်ပြန်ကြောာပေးခြင်းသည် နစ်ဦးနှစ်ဘက်ယုံကြည်မှုတည်ဆောက်ရာတွင် အထူးလိုအပ်လုသလို စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများကို လျော့နည်းစေနိုင်ပြီး ပြိမ်းချမ်းရေးအတွက် ညီနှင့်ဆွေးနွေးမှုများကို ပြန်လည်အစပြုဖော်ဆောင်နိုင်ရန် အရေးပါသည့်အဆင့်တစ်ခုအဖြစ် များစွာအထောက်အကုဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။

သိပါ၍ အပြစ်မဲ့ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် ပြည်တွင်းပြိုများရေးကို ထောက်ရှု၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်၍ရေရှည်တည်တဲ့သော ပြိုများရေးအကျိုးအတွက်အလိုကှ ခရာဘွမ် တောင်ကြောတစ်လျှောက်မှ တပ်မတော်၏ စစ်စခန်းများကို ချက်ချင်း (အပြီးသတ်) ရုပ်သိမ်းမိန့်အား အမြန်ဆုံးထုတ်ပြန်ဆောင်ရွက်ပေးပါရန် ယုံကြည်လေးစားစွာဖြင့် တောင်းဆိုတင်ပြုအပ်ပါသည်။

တောင်းဆိုတင်ပြုသည့်အဖွဲ့အစည်းများ

၁။ Airavati

၂။ Alin Say Ta Marn

၃။ Ayeyawady West Development Organization

၄။ Bridging Rural Integrated Development and Empowerment (BRIDGE)

၅။ Bat Ye Peasant Union

၆။ Bo Ga Lay Peasant Union

၇။ Burma Partnership

၈။ Color Rainbow

၉။ COMREG

၁၀။ DDA

၁၁။ Da Nu Phyu Peasant Union

၁၂။ Ein Ga Pu Peasant Union

၁၃။ Ein Mai Peasant Union

၁၄။ Enabling Legal Environment Network

၁၅။ Equality Myanmar

၁၆။ Farmers Right and Development Organization

၁၇။ Forum for Democracy in Burma

၁၈။ Gender and Development Initiative-Myanmar

၁၉။ Gender Equality Network (GEN)

၂၀။ Genuine People's Servants – GPS

၂၁။ Giving Hands (ပဲခူး)

၂၂။ Golden Generation

၂၃။ Green Network Sustainable Environment Group

၂၄။ Green Soul

၂၅။ Green Trust (ပြင်ညီးလွင်)

၂၆။ Guiding Star (Pago) - လမ်းပြကွယ် (ပဲခူး)

၂၇။ Hands of Unity Group

၂၈။ HinTha DaPeasant Union

၂၉။ Human Rights Defender and Promoter

၃၀။ Humanity Institute

၃၁။ IFI watch Myanmar

၃၂။ ISchool-Myanmar

- ၃၃။ Jomper Mon Women Development Working Group
- ၃၄။ Kachin Baptist Convention
- ၃၅။ Kachin Peace Network
- ၃၆။ Kachin Women Peace Network
- ၃၇။ Kachin Women Union
- ၃၈။ Kaladan Development Foundation
- ၃၉။ Kan Khin Peasant Union
- ၄၀။ Kan Kyi Daung Peasant Union
- ၄၁။ Karen Environmental and Social Action Network (KESAN)
- ၄၂။ Karen Peace Support Network (KPSN)
- ၄၃။ Karen Women Empowerment Group
- ၄၄။ Karen Youth Network (Yangon)
- ၄၅။ Karuna Myanmar Social Service (KMSS – Bamaw)
- ၄၆။ Karuna LuhmuBawaMyint Tin Yae Association (ကရုဏာလူမှုဘဝမြိုင်တင်ရေးအဖွဲ့)
- ၄၇။ Karuna Spectrum (ကရုဏာရောင်စဉ်တန်းများ)
- ၄၈။ Kaung Kone Peasant Union
- ၄၉။ Kaung Rwai Social Action Network (KSAN)
- ၅၀။ KhitThit Lu Nge
- ၅၁။ Karen Rivers Watch (KRW)
- ၅၂။ Kyite Lat Peasant Union
- ၅၃။ Kyon Ma Ngay Peasant Union
- ၅၄။ Kyon Paw Peasant Union
- ၅၅။ Lay Myat Nar Peasant Union
- ၅၆။ Lands in Our Hands
- ၅၇။ Light House Network
- ၅၈။ Ma Eu Pin Peasant Union
- ၅၉။ Magway Farmers Union
- ၆၀။ Master Peace
- ၆၁။ Maw Kyone Peasant Union
- ၆၂။ Metta Development Foundation
- ၆၃။ Metta Ratana Mandalay (မေတ္တာရတနာ မွန်လေး)
- ၆၄။ Millennium Light Development Organization
- ၆၅။ Myan Aung Peasant Union
- ၆၆။ Myanmar China Pipeline Watch Committee
- ၆၇။ Myanmar Youth Social and Education Local Focus (MYSELF)
- ၆၈။ Myaung Mya Peasant Union
- ၆၉။ Myo Gone Myint Youth Association (မိုးဂုဏ်မြိုင်လူယော်များအဖွဲ့)
- ၇၀။ Mandalay Region Peasant Union
- ၇၁။ National NGO Network
- ၇၂။ Naung Tone Peasant Union

- ၇၃။ Network for Democracy and Development
- ၇၄။ NgaPu Taw Peasant Union
- ၇၅။ NgaYute Kaung Peasant Union
- ၇၆။ Ngwe Saung Peasant Union
- ၇၇။ Nyein Chan Yay YaNant Group (ဦးချမ်းရေးရန်အဖွဲ့)
- ၇၈။ Pa Day Thar Moe
- ၇၉။ Pan Ta naw Peasant Union
- ၈၀။ Pa-Oh Youth Organisaiton
- ၈၁။ Parn Pyoe Lett Youth Centre (ပန်းပြီးလက်လူငယ်စင်တာ)
- ၈၂။ Paung Ku
- ၈၃။ Peace and Justice
- ၈၄။ Peace Machine
- ၈၅။ Phan Tee Eain (Creative Home)
- ၈၆။ Pin Oo Lwin Farmer Network (ပြင်ညီးလွင်တောင်သူကွန်ရက်)
- ၈၇။ Poem Lovers Association (ကမျာချုပ်သူများအသင်း)
- ၈၈။ Pyar Pon Peasant Union
- ၈၉။ Pyin Sa Lu Peasant Union
- ၉၀။ Pyoe KhinThit
- ၉၁။ Sane Lan Pyin Oo Lwin
- ၉၂။ Sane Yaung So
- ၉၃။ Shan Pyi Myo Set Thit
- ၉၄။ ShweThaung Wan Peasant Union
- ၉၅။ SittaungThanzin social network
- ၉၆။ Sunflowers Group
- ၉၇။ SweThaHar Social Services
- ၉၈။ Tanintharyi River and Indigenous People Networks (TRIP NET)
- ၉၉။ Tarkapaw
- ၁၀၀။ Tharki New BwarDhamma Youth Network (သာကိန်ယိုဗားဓမ္မလူငယ်များကွန်ရက်)
- ၁၀၁။ Thar Paung Peasant Union
- ၁၀၂။ Triangle Women Network
- ၁၀၃။ United ACT
- ၁၀၄။ Union of Karen State Youth (UKSY)
- ၁၀၅။ War Khal Ma Peasant Union
- ၁၀၆။ White Holding Hands (အဖြူရောင် တွဲလက်များ)
- ၁၀၇။ Women Initiative Network for Peace
- ၁၀၈။ Wunpawng Ninghtoi (WPN)
- ၁၀၉။ Yay Kyi Peasant Union
- ၁၁၀။ Yangon-Laiza Peace Walk Group (ရန်ကုန်လိုင်အဌားချမ်းရေးလမ်းလျှောက်အဖွဲ့.)
- ၁၁၁။ Youth Circle
- ၁၁၂။ Za Lon Peasant Union